



ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ နှစ်ပတ်တင်္ဂြိုမ် အခြေအနေ တင်ပြချက်၊ အောက်တိုဘာလ
Karenni Civil Society Network

P.O. Box - 100, Mae Hong Son, 58000, Thailand
 Phone: 06 5329 7814, E-mail:kcsn2010@gmail.com

အောက်တိုဘာလ ၂၅ ရက်၊ ၂၀၂၂ ခုနှစ်


ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ နှစ်ပတ်တင်္ဂြိုမ် အခြေအနေ တင်ပြချက်၊ အောက်တိုဘာလ
 ၁၀ရက်မှ အောက်တိုဘာလ ၂၃ ရက်၊ ၂၀၂၂ ခုနှစ်
 ကရင်နီပြည်နယ်နှင့် ဖယ်ခုံမြို့နယ် အတွင်း စစ်ကောင်စီ၏ ချိုးဖောက်မှုများ အကျဉ်း

စဉ်		ဖေဖော်ဝါရီ ၁ - အောက်တိုဘာလ ၉ရက်	အောက်တိုဘာလ ၁၀- ၂၃ ရက်	စုစုပေါင်း
၁	အရပ်သားများ သတ်ဖြတ်ခံရခြင်း	၂၇၉	၂	၂၈၁
၂	အရပ်သားများ ဖမ်းဆီးခံရခြင်း	၃၃၃		၃၃၃
၃	အရပ်သားများ ထိခိုက်ဒဏ်ရာရခြင်း	၂၆၉	၅	၂၇၄
၄	အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများ			
	လွိုင်ကော်မြို့နယ်	၉၆		၉၆
	ဒီးမော့ဆိုမြို့နယ်	၄၀၉		၄၀၉
	ဖယ်ခုံမြို့နယ်	၂၇၂		၂၇၂
	ဖရူဆိုမြို့နယ်	၅၆		၅၆
	ဘောလခဲမြို့နယ်	၂		၂
၅	ထုတ်ပယ်ခြင်းခံရသော CDM ပညာရေးဝန်ထမ်းများ			
	ဖရူဆိုမြို့နယ်	၅၂၆		၅၂၆
	ဒီးမော့ဆိုမြို့နယ်	၁၁၂၃		၁၁၂၃
	မယ်စွဲမြို့နယ်	၇၈		၇၈
	ဖါးဆောင်းမြို့နယ်	၁၅၂		၁၅၂
	ရှားတောမြို့နယ်	၅၄		၅၄
	ဖယ်ခုံမြို့နယ်	၆၄၈		၆၄၈
	ဘောလခဲမြို့နယ်	၄၂		၄၂
	စုစုပေါင်းထုတ်ပယ်ခြင်း	၂၆၂၃		၂၆၂၃

ထွက်ပြေးတိမ်းရှောင်မှုများအကျဉ်း

စဉ်	မြို့နယ်	ခန့်မှန်းဦးရေ စက်တင်ဘာလ ၂၅ ရက်နေ့ အထိ	IDPs အသစ် စက်တင်ဘာလ ၂၆ ရက် - အောက်တိုဘာလ ၉ ရက်	စုစုပေါင်း ထွက်ပြေးတိမ်းရှောင်မှုများ
၁	လွိုင်ကော်	၅၂၃၁		၅၂၃၁
၂	ဒီးမော့ဆို	၇၈၂၆၅		၇၈၂၆၅
၃	ဖရူဆို	၄၄၀၃		၄၄၀၃
၄	ဖါးဆောင်း	၄၀၀၀		၄၀၀၀
၅	ဖယ်ခုံ	၅၆၀၀၀		၅၆၀၀၀
၆	ရှားတော	၂၃၉၅		၂၃၉၅
၇	မယ်စုံ	၁၀၀၀		၁၀၀၀
၈	ဘောလခဲ	၃၇၄၁		၃၇၄၁
	စုစုပေါင်း	၂၀၂၁၁၅		၂၀၂၁၁၅

စကစ စစ်ဆင်ရေးများနှင့် ချိုးဖောက်မှုများပြုလုပ်သည့်နေရာ၊ အောက်တိုဘာလ(၁၀)ရက်မှ အောက်တိုဘာလ(၂၃)ရက်၊ ၂၀၂၂ခုနှစ်



- စကစ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများကြောင့် အရပ်သား နှစ်ဦး သေဆုံးခြင်းနှင့် ၅ ဦး ထိခိုက်ဒဏ်ရာရခြင်း။

လွန်ခဲ့သည့်နှစ်ပတ်အတွင်း လွိုင်ကော်၊ မိုးပြဲနှင့် ဒီးမော့ဆိုမြို့တို့တွင် ညစဉ်ညတိုင်းနီးပါး စစ်ကောင်စီတပ်မှ လက်နက်ကြီးများရမ်းသန်းပစ်ခတ်ခြင်းကြောင့် လွိုင်ကော်မြို့တွင် စစ်ရှောင် နှစ်ဦးသေဆုံးခြင်း၊ ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

အောက်တိုဘာလ ၁၁ရက်နေ့၊ လွိုင်ကော်မြို့နယ်နှင့် ရှားတော်မြို့နယ်ကြားရှိ စစ်ကောင်စီ၏ ပွန်ချောင်းစခန်းအား ပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် KA, KNDF SSRY တို့မှ တစ်နာရီကျော်ခန့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ကျဆုံးမှုများရှိနိုင်ပြီး ပူးပေါင်းတပ်ဖွဲ့များမှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်။

အောက်တိုဘာလ ၁၂ရက်၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် အသက် ၃၀အရွယ်အမျိုးသားတစ်ဦး၊ ၂၀နှစ်အရွယ်နှင့် ၂၁ အရွယ် အမျိုးသမီး ၂ ဦး၊ စုစုပေါင်း အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

အောက်တိုဘာလ ၁၄ရက်၊ မိုးပြဲမြို့၊ နေ့လည် ၁၂ခွဲအချိန်ခန့်တွင် ဆိုင်ကယ်မောင်းနှင်လာသော ပြည်သူ ၂ ဦးအား စက်တော်ရာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ လက်နက်ဖြင့် ပစ်ခတ်ခဲ့ရာ တစ်ဦးမှာ ဦးခေါင်းတွင် စိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့ပြီး ကျန်တစ်ဦးမှာ ဘေးကင်းခဲ့ပါသည်။ တစ်ရက်တည်းတွင် လွိုင်ကော်မြို့နယ်၊ မော်ချီးစုစည်းကျေးရွာ ဘုရားကျောင်းတွင် စစ်ကောင်စီ တပ်နှင့် KNDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။

အောက်တိုဘာလ ၁၆ရက်၊ ဖယ်ခုံ- မိုးပြဲ- လွိုင်ကော်လမ်းမကြီးပေါ်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို Pekhon PDF, KNDF B-03တို့ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တပ်သား ၄ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့ပါသည်။



မိုးဖြူတွင် ပစ်ခတ်ခံရသည့် အရပ်သားတစ်ဦး

စကစ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဦးသေဆုံး၊ စနစ်အရွယ်ကလေးငယ်တစ်ဦး ဒဏ်ရာရရှိ၊ လွိုင်ကော်

အောက်တိုဘာလ ၁၈ရက်နေ့၊ နံနက် ၆ နာရီခန့်မှစ၍ ပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် အလယ်ပိုင်းတိုင်း၊ KA, KRU, KNDF B-06, B-05 နှင့် စစ်ကောင်စီတပ်တို့ ဒီးမော့ဆိုမြို့၊ သေးဆူလဲရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ အနည်းဆုံး (၅)ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပါသည်။ ထို့အပြင် ဘောလခဲမြို့ရှိ စစ်ကောင်စီတပ်၏ ကင်းပုန်းဂိတ်စခန်းကို KA, KNDF တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦးကျော် ထိခိုက် ဒဏ်ရာရရှိခဲ့ပါသည်။

အောက်တိုဘာလ ၂၃ ရက်၊ ည ၉ နာရီအချိန်ခန့်တွင် စစ်ကောင်စီလက်နက်ကြီးကြောင့် လွိုင်ကော်မြို့နယ်အနောက်ခြမ်း စစ်ရှောင်စခန်းပေါ်သို့ ကျရောက်ခဲ့ပြီး အသက် ၃၅ နှစ်အရွယ် စစ်ရှောင် အမျိုးသား ၁ ဦး ထိမှန်သေဆုံးခဲ့ပြီး ၎င်း၏ အမျိုးသမီး(ဒဏ်ရာရပြီး နောက်တစ်ရက်တွင် သေဆုံး)နှင့် စ နှစ်အရွယ် ကလေးဖြစ်သူလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

Contact persons:

Khu Ko Reh Tel: +666 5329 7814

Khu Ruby Tel: +666 3184 2980

Website : www.karennicsn.org

Facebook: Karenni Csn (or) <https://www.facebook.com/kcsnengbur>

Email: kcsn2010@gmail.com